




Ram-pai le To To

ဘဲကလေးတိုတို



Rampai le to to cy “ke ke ke” lap ny
hau lacak mi con ra.

ဘဲကလေး တိုးတိုးက “ဂတ် ဂတ် ဂတ်” လို့ အော်ပြီး
အစာရှာထွက်လာတယ်။




O ken katym mi hka “ke ke ke” lap
ny ka htxp ka pyng tui ky.

ချောင်းနားကိုရောက်လာတော့ “ဂတ် ဂတ် ဂတ်” လို့အော်ပြီး
ရေဆင်းကူးတယ်။




O ko hai lam sihym ki ny
“ke ke ke” lap ny hnimur hly lam si
hym hau ca.

ချောင်းထဲက ငါးကလေးတွေကို မြင်တော့ ‘ဂတ် ဂတ် ဂတ်’ လို့
အော်ပြီး နှုတ်သီးဖြင့် ငါးကလေးတွေကို ဖမ်းစားတယ်။



Pemi nihka ram pai le to to hai roi
nomi ka tym mi hka to to yi ang ca
lam mi hia pa txr jok.

အဲ့ဒီအချိန်မှာ ဘဲကလေးတိုးတိုးရဲ့ သူငယ်ချင်းနို့မိရောက်လာပြီး
“တိုးတိုးရေ့ . . . ငါ ငါးစားချင်တယ်” လို့ ပြောလိုက်တယ်။




To to cy nomi yi lam ca hym mi
hia kacy O tum kahtxp ny hau pade
patxr jok.

တိုးတိုးက “နိမိရေ ငါးစားချင်ရင် ချောင်းထဲဆင်းလာပြီး
ဖမ်းစားလေ” လို့ ပြောလိုက်တယ်။




Rampai le nomi cy to to yi lam nape
hau hym ang cy notuk hau patxr jok.

ဘဲကလေးနို့မိက “တိုးတိုးရေ ငါးဘယ်လိုဖမ်းရမလဲ၊ ငါမှ
မဖမ်းတတ်တာ” လို့ ပြန်ပြောတယ်။




To to hmat ang kung Ka jun rade
hau lam mi riu hym pany tui ko ka
htxp kai va.

တိုးတိုးက “ငါနဲ့အတူ လိုက်လာခဲ့၊ ငါးဖမ်းနည်း သင်ပေးမယ်”
ဆိုပြီး သူတို့ရေထဲမှာ ကူးနေကြတယ်။



To to cy hnimur hly o tom ken
“plet plet plet” kahtxr hky rampai le
nomi ka riu py ra.

တိုးတိုးက နှုတ်သီးလေးနဲ့ ကမ်းစပ်မှာ “ပလပ် ပလပ် ပလပ်”
လုပ်ပြတယ်၊ ဘဲကလေးနို့မိ လိုက်လုပ်ကြည့်တယ်။




Rampai nomi cy kut miç kut kahtxr
py mihka hau lam mi tuk ra ky
to to yi kalum prai a pe mi txr jok.

ဘဲကလေးနို့မိက တစ်ခါပြီးတစ်ခါ လုပ်ကြည့်တဲ့အခါ
ငါးဖမ်းနည်းကို ရသွားတယ်။
“ကျေးဇူးတင်ပါတယ်၊ တိုးတိုးရေ” လို့ ပြောလိုက်တယ်။



Miluk ny to to hak nomi cy tui ko
hai lam mulu par hau ca ny hloi ja
kim tym tyng ky.

ဒါနဲ့ ဘဲကလေးတိုင်းတိုင်းနဲ့ နို့မိတို့ဟာ ရေထဲမှာ ပိုက်ဝအောင်
ငါးရှာစားပြီး အိမ်ကို အတူတူပြန်လာကြတော့တယ်။



အနူး စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

